

မေထုန်ငယ်(၇)ပါး

၁။ ပွတ်သပ်နှိပ်နယ်ပေးခြင်း၊

၂။ ပြုံးရယ်ကျီစားခြင်း၊

၃။ စူးစိုက်ကြည့်ခြင်း၊စောင်းငဲ့ကြည့်ခြင်း၊

၄။ အသံကိုချောင်းပြီးနားထောင်ခြင်း၊

၅။ ရှေးအခါ၌ပျော်ခဲ့ဖူးသည်ကို အောက်မေ့အမှတ်ရခြင်း၊

၆။ သူများပျော်နေမှုကိုကြည့်ပြီး အားကျတောင့်တခြင်း၊

၇။ နတ်ဘဝတောင့်တခြင်း၊

(မေထုန်သုတ်၊အံ၊ ၂၊၄၃၈၊သတ္တကနိပါတ်)

မှတ်ချက်။ ။ တစ် နှင့် နှစ်တို့သည် သီလပျက်စီးဖို့ နီးစပ်၏။

ကျန်ငါးပါးတို့အား သူတို့သက်သက်ဖြစ်လျှင် သီလကိုမပျက်စေနိုင်၊

သို့သော်လည်း သီလညစ်နွမ်းခြင်း၏အကြောင်းသည်ဖြစ်နိုင်၏။

ကာမေသုမိစ္ဆာစာရ အပြစ်နှင့်အကျိုး

- ★ ကာမေသုမှာ ပါယ်လားကာ လူ့ရွာရန်သူများ။
- ★ ဘေးရန်ကင်းပ ချစ်ခင်ကြ ပေါလှ သုံးဖွယ်များ။
- ★ ရုပ်အင်စုံစွာ မကွဲကွာ ချမ်းသာ မရွံ့ရှား။
- ★ မိစ္ဆာရှောင်နှင့် မြတ်သောကျင့် ရသင့်အကျိုးများ။

ထေရဝါဒ ကမ္မဋ္ဌာန်းလမ်းစဉ် - စတုတ္ထအကြိမ် (၁၀) ရက် တရားစခန်း
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက် မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် ထိ
အဂ္ဂမဟာကမ္မဋ္ဌာနစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ (USA)